

官学校

ဆပ်ခိုင်ပုတီး နှ၊ <hsat khain b-di> 一种细珠项练

ဆပ်ထမနဲ နှ၊ <hsat ht-m-ne> 【植】一种树，山香圆属，Turpinia pomifera 也叫 တောဖက်ဆွတ်၊ ထောက်ရှာမ

ဆပ်နီ နှ၊ <hsat ni> 【植】龙爪稷(穆子，鸭脚栗) Eleusine coronaria

ဆပ်ပါးပိုင်းနား နှ၊ <hsat pa: main: na> [英 sapperminer] 坑道工兵，地雷工兵

ဆပ်ပြာ နှ၊ <hsat pya> ①碱: ~ ကျင်း 碱土坑 / ~ ကြမ်း 碱土 / ~ ချပ် 块状的好碱土 / ~ ဆား 碱土 / ~ ပြူ 碱土 / ~ မြေ 碱土，盐碱地 ②肥皂: အဝတ်လျော် ~ တတိုး 一块洗衣皂 / ~ ချက် 制肥皂 / ~ ခွက် 肥皂盒 / ~ ဝီပေါင်း 肥皂泡 / ~ ပူပေါင်း 肥皂泡 / ~ ပွန် 碱土，肥皂粉 / ~ မြှုပ် 肥皂泡沫 / ~ မွှေး 香皂 / ~ ရည် 肥皂水

ဆပ်လစ်မေးရှင်း နှ၊ <hsat b-lit mei: shin> [英 Sublimation] 【物】升华物，升华


ဆပ်လူး နှ၊ <hsat lu> 【植】在背荫处生长的一种草名

ဆပ်သဖူး နှ၊ <hsat th-phu> = ဆပ်သွားဖူး

ဆပ်သဝါ နှ၊ <hsat th-wa> ①露兜树花 ②浅黄色

ဆပ်သွား နှ၊ <hsat thwa> ①【植】香露兜树 Pandanus odoratissimus Willd P. fascicularis ②楼阁上的一种木刻装饰

ဆပ်သွားဖူး နှ၊ <hsat th-phu> ①【植】露兜树 Pandanus odoratissimus Willd, ~ ရေ 从露兜树气根中挤出的汁，可治病 ②寺庙、亭阁等建筑物上或佛塔宝伞下的有四条棱的部分



ဆပ်သွားဖူး

ဆပ်သွားဖူးရောင် နှ၊ <hsat th-phu: yaun> 淡黄色

ဆပ်သွားဘီး နှ၊ <hsat thwa: bi> 清纱梳(一般用露兜树的果实制成)

ဆပ်အင်စပက်တော် / ဆပ်အင်စပိတ္တော နှ၊ <hsat in s-bet taw / hsat in s-peit taw> [英 Sub-inspector (of police)] 副警官，副刑事警官

ဆိပ် နှ၊ <hseit> ①(合)毒: မြေ ~ 毒蛇 ③(合)港口，码

头: ကား ~ 汽车站 / လေ ~ 飞机场，航空港 / သင်္ဘော ~ 码头 ③(古)(停靠码头的)码头税，港口税

ဆိပ်ကမ်း နှ၊ <hseit kan> 码头，港口: ~ ခွန် 码头税 / ~ မြို့ 港口城市，商埠

ဆိပ်ကမ်းတံတား နှ၊ <hseit kan: d-da> 栈桥

ဆိပ်ကျပ် နှ၊ <hseit kya' bin> 【植】能解毒的植物

ဆိပ်ခံ နှ၊ <hseit khan> 活动码头: ~ တံတား 栈桥 / ~ ဗော (浮动)码头 / ~ ဗောတံတား 栈桥 / ~ သင်္ဘော 趸船，(浮动)码头 / ~ သမ္ပန် (浮动)码头

ဆိပ်ခွန် နှ၊ <hseit khun> 码头税: ~ ဆိပ်ခံ 码头税

ဆိပ်စား နှ၊ <hseit sa> 缅甸时代靠吃渡口税的官员

ဆိပ်တောက် နှ၊ <hseit taut> 毒

ဆိပ်လူးပြား နှ၊ <hseit lu: mya> 毒箭

ဆိပ်အိုင်းနာ နှ၊ <hseit ain: na> 脓肿，脓疮

ဆုပ် I နှ၊ <hsout> 四分之一肘尺长的长度 II က၊ <hsout>

①握拳，攥拳: လက်သီးကို ~ ထားပါ။ 攥起拳头吧! ②用手擦糯米饭团 III မ၊ <hsout> (一)把，(一)撮: ထမင်း တ ~ 一把饭 / လက်တ ~ စာ 一小撮

ဆုပ်ကိုင် က၊ <hsout kain> 擦，握，掌握: သေနတ်ကိုကျစ်ကျစ် ပါအောင် ~ ထားသည်။ 紧握手中枪。

ဆုပ်နှယ် က၊ <hsout ne> 按摩，握，拌，捻

ဆုပ်ခိုးအလှူ နှ၊ <hsout u: a-hlu> 在收割时节，用第一把稻子做成米饭作的布施

ဆမ်း က၊ <hsan> ①撒，浇(油汁等): ဆီ ~ ဆားပြူး 浇油撒盐 / ပျားရည် ~ လ 蜜月 ②(雨、月光、风)飘，撒，吹拂: လေချိုက ~ ။ 清风徐徐吹来。

ဆမ်းလမ်း / ဆမ်းလှမ်း က၊ <hsan: lan: / hsan: hlan> (古)周到，殷勤；交往，掺和

ဆိန့် က၊ <hsein'> ①酥，滋味香酥可口(花生仁、瓜子仁、核桃仁等的味道): သစ်ကြားသီးအဆန်သည်မြေပဲထက်ပင် ~ သေး၏။ 核桃仁比花生米还香。 / ရေမရေသောနွားနို့မှသာ ~ သည်။ 不掺水的牛奶味道才醇厚。 ②悦耳: နားဝင် ~ လှသည်။ 悦耳。

ဆိမ့်ချို က၊ <hsein' khyo> 甘美可口，香甜: ဤမုန့်မျိုးကား ~ သောအရသာရှိ၏။ 这种糕点，香甜可口。

ဆိမ့်အိ က၊ <hsein' i> 香甜油腻: ~ သောအစားအစာ 香甜油腻的食物

ဆိမ့်အိန့် က၊ <hsein' ein'> ①香腻，可口 ②悦耳，中听: မေမေဟုသား၏ခေါ်သံမှာ အမေ့နားတွင် ~ သွားလေသည်။ 儿子叫“妈妈”的声音，使妈妈听起来一直甜到心里。

ဆယ့် နှ၊ <hse'> 表示十以上的数字时用 ဆယ့် 如 ဆယ့်သုံး၊ နှစ်ဆယ့်ငါး

ဆယ့်ငါး နှ၊ <hse' nga> 一种赌博

ဆယ့်နှစ်ကောင် နှ၊ <hse' hn-kaun> 一种赌博